

၂၀၀၈ခုနှစ် ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ (က) အရ ပြန်လည်သုံးသပ်ပေးရန်
လျှောက်ထားခြင်းအပေါ် ရုပ်သိမ်းခွင့်ပြုပါရန်လျှောက်လွှာ**

ရက်စွဲ -----

သို့

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံးအမှတ်(၄၆)၊ နေပြည်တော်

၁။ လျှောက်ထားသူအခွန်ထမ်း၏ အချက်အလက်များ

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN/GIR) -----

လုပ်ငန်းလိပ်စာ -----

နေရပ်လိပ်စာ -----

ဆက်သွယ်ရန်ဖုန်းနံပါတ် -----

အီးမေးလ်လိပ်စာ -----

၂။ အခွန်ထမ်း၏ တရားဝင်ကိုယ်စားလှယ်က လျှောက်ထားခြင်းဖြစ်ပါက-

တရားဝင်ကိုယ်စားလှယ်နှင့်သက်ဆိုင်သည့်အချက်အလက်များ

ကိုယ်စားလှယ်၏အမည် -----

ကိုယ်စားလှယ်၏နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----

ကိုယ်စားလှယ်၏ ဆက်သွယ်ရန်လိပ်စာ -----

ဆက်သွယ်ရန်ဖုန်းနံပါတ် -----

အီးမေးလ်လိပ်စာ -----

၃။ ပြန်လည်သုံးသပ်ခြင်းကို ရုပ်သိမ်းစေလိုသည့် -

☐ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေနှစ်/လုပ်ငန်းကာလ-----

☐ ဝင်ငွေခွန် ဝင်ငွေနှစ် -----

☐ အထူးကုန်စည်ခွန် လုပ်ငန်းကာလ -----

-----နှစ် ----- လမှ ----- လထိ သုံးလပတ်ကာလ

၄။ စည်းကြပ်မှု သို့မဟုတ် အခြားဆုံးဖြတ်ချက်ပြုသည့်ရုံး -----

၅။ ပြန်လည်သုံးသပ်စေလိုသည့် ကုန်သွယ်လုပ်ငန်းခွန်/ဝင်ငွေခွန်/အထူးကုန်စည်ခွန် -----
 ဝင်ငွေနှစ်/လုပ်ငန်းကာလအတွက် ပြန်လည်သုံးသပ်ပေးပါရန် ----- ရက်စွဲ()ဖြင့်
 လျှောက်ထားခဲ့ခြင်းကို ရုပ်သိမ်းခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

၆။ ဤလျှောက်လွှာအား မိမိ၏လွတ်လပ်သောသဘောဆန္ဒဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း ဝန်ခံ
 လက်မှတ်ရေးထိုးပါသည်။

လျှောက်ထားသူလက်မှတ်

အမည် -----

ရာထူး -----

လုပ်ငန်း/ကုမ္ပဏီအမည် -----

မိတ္တူကို

(မိမိမကျေနပ်သည့် စည်းကြပ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် အခွန်ရုံး)

ကြိုတင်အသိပေးချက်

- အခွန်ထမ်းသည် ပြည်တွင်းအခွန်များဦးစီးဌာနက လိုအပ်ချက်များကို စာဖြင့်သော်လည်းကောင်း၊
 e-mail ဖြင့်သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ခြင်းကို သဘောတူ လက်ခံရမည်။
- ထိုသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် တစ်စုံတစ်ဦးမှ ကြားဖြတ်ဖတ်ရှုခြင်း သတင်းအချက်အလက်
 ရယူခြင်း e-mail လက်ခံမည့်သူမဟုတ်ဘဲ တစ်ခြားသူတစ်ဦးဦးက မရည်ရွယ်ဘဲ ဖတ်ရှုမိခြင်း တို့ကို
 ပြည်တွင်းအခွန်များဦးစီးဌာနက လုံးဝတာဝန်ယူမည် မဟုတ်ပါ။

ရုံးတံဆိပ် -----

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၄ (က) အရ စီမံအုပ်ချုပ်မှုနည်းလမ်းအရပြန်လည်သုံးသပ်
 ပေးရန် လျှောက်ထားခြင်းအပေါ် ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်လွှာတစ်စောင်ကို ဦး/ဒေါ် ----- ထံမှ
 လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် ----- ဖြင့် မှတ်ပုံတင်ပြီးဖြစ်ပါသည်။

လက်မှတ် -----

လက်ခံသူအမည် -----

ရာထူးအဆင့် -----

ရုံး

ရက်စွဲ -----